



မီချီဂန်ပြည်နယ်တွင် COVID-19 ပျံ့ပွားမှုကို တိုက်ဖျက်ချေမှုန်းရန်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး Whitmer သည် COVID-19 နှင့်ထိတွေ့မှုမှနေ၍ အများပြည်သူနှင့် ဝန်ထမ်းများကိုကာကွယ်ပေးရန်အတွက် ဘေးကင်းရေးလုပ်ဆောင်ချက်များကို သတ်မှတ်ရန် အုပ်ချုပ်မှုဆိုင်ရာအမိန့် 2020-71 ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ COVID-19 ထိတွေ့မှုနှင့် ရောဂါကူးစက်မှုအန္တရာယ်ကို လျှော့ချရန် အစားအစာရောင်းချသောနေရာများ (ပါဝင်သော်လည်း၊ ကန့်သတ်ထားခြင်းမရှိသော၊ ကုန်စုံပစ္စည်းစတိုးများ၊ အချိန်မရွေးဝယ်နိုင်သောစတိုးများ၊ ပါဆယ်ထုပ်ယူသွားနိုင်သော ကုန်ပစ္စည်းများ သို့မဟုတ် အစားအစာများရောင်းချသော စားသောက်ဆိုင်များ) နှင့် ဆေးဆိုင်များအတွက် စံနှုန်းများသတ်မှတ်ရန်မှာ လိုအပ်ပြီး အကျိုးအကြောင်းဆီလျော်ပါသည်။ အုပ်ချုပ်မှုဆိုင်ရာအမိန့်၏ အရေးကြီးသောအချက်များကို အောက်တွင်ဖော်ပြထားပါသည်။ အမိန့်မှာ ချက်ခြင်းသက်ရောက်ကာ ၂၀၂၀ ခုနှစ်၊ မေလ ၃၀ ရက်နေ့အထိ အကျိုးဝင်သည်။ သင်သည် အမိန့်အကြောင်းအရာ တစ်ခုလုံးကို [ပြည်နယ် ဝတ်ဆိုင်ရုံ စားသုံးသူများနှင့် ဝန်ထမ်းများကိုကာကွယ်ရန် ဘေးကင်းရေးဆိုင်ရာပြစ်ဒဏ်များတွင်](#) ပြန်လည်ကြည့်ရှုနိုင်ပါသည်။

စားသုံးသူနှင့် ဝန်ထမ်းများကို ကာကွယ်ခြင်းအတွက်

- အစားအစာရောင်းချသည့်နေရာ သို့မဟုတ် ဆေးဆိုင်အတွင်းသို့ ဝင်လာသော ကျန်းမာရေးအရ မျက်နှာအုပ်ထားခြင်းကို ခံနိုင်ရည်ရှိသည့် မည်သူမဆိုသည် အိမ်လုပ်နာခေါင်းစည်း၊ ပုဝါ၊ လည်ပတ်ပုဝါကြီး သို့မဟုတ် လက်ကိုင်ပုဝါတို့ကဲ့သို့သောအရာဖြင့် သူ သို့မဟုတ် သူမ၏ နှာခေါင်းနှင့်ပါးစပ်ကို ဖုံးအုပ်ထားရပါမည်။
- အစားအစာရောင်းချသောနေရာများနှင့် ဆေးဆိုင်များသည် အသက် ၆၀ ကျော် လူကြီးများ၊ ကိုယ်ဝန်ဆောင်သည်များနှင့် နာတာရှည်ကျန်းမာရေးအခြေအနေရှိနေသူများပါဝင်သည့် ကိုယ်ခံအားနည်းသူများအတွက်ရည်ရွယ်ထားသော ဈေးဝယ်နိုင်သည့်အချိန်ကို အနည်းဆုံး တစ်ပတ်လျှင် ၂ နာရီ ဖန်တီးပေးထားရပါမည်။
- အစားအစာရောင်းချသောနေရာများနှင့် ဆေးဆိုင်များသည် လက်ဆေးသည့်နေရာများအသုံးပြုနိုင်ရန် ဖြည့်ဆည်းပေးထားရပါမည်။
- ငွေသိမ်းကောင်တာမှဝန်ထမ်းများသည် အိမ်လုပ်နာခေါင်းစည်း၊ ပုဝါ၊ လည်ပတ်ပုဝါကြီး၊ သို့မဟုတ် လက်ကိုင်ပုဝါတို့ကဲ့သို့သောအရာဖြင့် ၎င်းတို့၏နှာခေါင်းနှင့်ပါးစပ်ကို ဖုံးအုပ်ထားရန် လိုအပ်ပါသည်။
- အစားအစာရောင်းချသောနေရာများနှင့် ဆေးဆိုင်များသည် (ဝန်ထမ်းနားချိန်များ အပါအဝင်) ဝန်ထမ်းများရော ဖောက်သည်များပါ တတ်နိုင်သမျှ အများဆုံးအကွာအဝေးဖြစ်စေရန် အနည်းဆုံးခြောက်ပေကွာနေစေရန် သေချာလုပ်ဆောင်ရမည်။
- အသုပ်ဘားများကဲ့သို့သော ကိုယ်တိုင်ယူကာပြင်ဆင်ရသည့် စားစရာဆိုင်များကို ပိတ်ထားရမည်ဖြစ်ကာ အခမဲ့ နမူနာစားသုံးကြည့်နိုင်သောနေရာများကိုလည်း ပယ်ဖျက်ထားရပါမည်။
- အစားအစာရောင်းချသောနေရာများနှင့် ဆေးဆိုင်များသည် စာရင်းသွင်းသည့်နေရာများ၊ ဈေးဝယ်လှည်းများ၊ နှင့် ဈေးဝယ်ခြင်းများရှိ ရောင်းချသည့်နေရာပွိုင့်များကဲ့သို့သော အထိအကိုင်များသည့်နေရာများကို တစ်နေ့ကုန်တောက်လျှောက် သန့်စင်ကာ ပိုးသတ်ခြင်းအပါအဝင် CDC မှသတ်မှတ်ထားသည့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ဆောင်မှုလမ်းညွှန်ချက်များနှင့်ကိုက်ညီစေရန် လုပ်ငန်းစဉ်များကို လက်ခံအသုံးပြုရပါမည်။
- ဝန်ထမ်းများတွင် COVID-19 ရောဂါလက္ခဏာများပြသနေပါက အစားအစာရောင်းချသောနေရာများနှင့် ဆေးဆိုင်များသည် ဖျားနေသောထိုဝန်ထမ်းများကို အလုပ်သို့လာရောက်ခြင်းအား တားမြစ်ကာ အိမ်ပြန်ခိုင်းရပါမည်။

- အစားအစာရောင်းချသောနေရာရှိဝန်ထမ်းတစ်ဦးသည် COVID-19 ကူးစက်ခံရပါက၊ ဆိုင်သည် ဝန်ထမ်းများ၏ ကျန်းမာရေးဆိုင်ရာ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထုတ်ဖော်ပြခြင်းမရှိဘဲ ရောဂါကူးစက်ခြင်းစစ်ဆေးမှုအတည်ပြုချက်ကို လက်ခံရရှိ ပြီးနောက် ၁၂ နာရီထက်နောက်မကျဘဲ တတ်နိုင်သမျှအမြန်ဆုံး အစားအစာရောင်းချသူနှင့် အခြားသောဝန်ထမ်းများကို အသိပေးရန် လိုအပ်ပါသည်။
- အစားအစာရောင်းချသောနေရာများနှင့် ဆေးဆိုင်များသည် ကိုယ်ခံအားနည်းသောလူများတွင်ပါဝင်သည့်ဝန်ထမ်းများကို ထိတွေ့မှု နည်းပါးသောအလုပ်တာဝန်သတ်မှတ်ပေးခြင်း သို့မဟုတ် ၎င်းတို့အား ပြည်နယ်အရေးပေါ်အခြေအနေနှင့် ဘေးအန္တရာယ်အခြေအနေ ကြေညာချက်ပြီးဆုံးချိန်၊ သို့မဟုတ် ၂၀၂၀ ခုနှစ်၊ မေလ ၂၁ ရက်နေ့ (၎င်းထက် နောက်ကျသည့်ရက်တွင်ဖြစ်စေ) နှင့် တစ်ထပ်တည်း ကျသောနေ့တွင် ရုံးပြန်တက်ရန်နေ့စွဲဖြင့် လစာမဲ့ခွင့်ယူရန်အခွင့်အရေးပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးရပါမည်။
- အစားအစာရောင်းချသောနေရာများနှင့် ဆေးဆိုင်များသည် ဝန်ထမ်းအားလုံးအတွက် အလုပ်လာရောက်ချိန်တွင် သို့မဟုတ် အလုပ် မလာမီတွင် နေ့စဉ်စစ်ဆေးခြင်းပရိုဂရမ်ကို အကောင်အထည်ဖော်ဆောင်ရွက်ထားရန် လိုအပ်ပါသည်။ စစ်ဆေးခြင်းပရိုဂရမ်အတွက် အသေးစိတ်အချက်များမှာ [အုပ်ချုပ်မှုဆိုင်ရာအမိန့်တွင် ပါဝင်ပါသည်။](#)

နောက်ဆုံးရ COVID-19 သတင်းအချက်အလက်များကို Michigan.gov/Coronavirus and CDC.gov/Coronavirus တွင် ရရှိနိုင်ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကိုလျော့ပါးစေရန် ပြည်နယ်၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ မေးမြန်းလိုသူများသည် နေ့စဉ် မနက် ၈ နာရီမှ ညနေ ၅ နာရီ အတွင်း COVID-19 အရေးပေါ်ဖုန်းနံပါတ် 1-888-535-6136 သို့ ဖုန်းခေါ်ဆိုနိုင်ပါသည်။